

ဟပ်ထိုးလဲ က၊ <hat hto: le> 摔了个大马趴
 ဟပ်သို့င် နဝ၊ <hat bwain> [英 Half-boiled] 半熟的，半生不熟的；ကြက်ဥ ~ 半生不熟的鸡蛋
 ဟပ်ဖိုက် နဝ၊ <hat ph-rait> [英 Half-fried] 油煎半生不熟的；ကြက်ဥ ~ 油煎荷包蛋
 ဟပ်မျို က၊ <hat myo> (鱼) 吞食
 ဟုပ် က၊ <hout> (古) 抢劫
 ဟုပ်စား န၊ <hout sa:> (古) 强盗，土匪
 ဟုပ်တွန်း က၊ <hout tun:> (古) 抢劫
 ဟုပ်ပြ န၊ <hout pya'> (古) 强盗
 ဟုပ်ဟုပ် ကဝ၊ <hout hout> (古) 迅速；မီးတ ~ လောင်သည်။ 火熊熊燃烧。

ဟုမ်းမရူး န၊ <hon: m-ru:> [英 home-rule] 自治
 ဟယ် I ဒါ၊ <he> ① 哼！(表示不满，斥责，鄙视)；~ လူယုတ်။ 哼！你这卑鄙小人。② 呀！噢！(表惊奇)；~ ငါ့ဖောင်တိန်ကော။ 噢！我的钢笔呢？/ ~ နဲ့တဲင်းကြီးမဟုတ်ဘူး။ 嘿！好大的鱼！③ 表示无可奈何的语气；~ မတတ်နိုင်ပါ၊ ဖြစ်သလိုလုပ်ရတော့မှပဲ။ 哎！没办法，只能按现有条件去做了。④ 两个ဟယ်中间插入两个相关动词，构成副词结构；ပြေး ~ လွှား ~ ။ 跑呀，跳呀。/ စား ~ သောက် ~ ။ 吃呀，喝呀。⑤ 对下辈或关系亲密者说话时，放在语尾，等于ဟါ或ကွယ်/မသွားနဲ့ ~ ။ 不要去了。/ ဒီလောက်တောင်လူ့စိတ်ကင်းမဲ့ရက်စက်ပါလား ~ ။ 竟然如此惨无人道呀！ II ဝါ၊ <he> 对下辈或关系亲密者讲话时，强调主语时用；သူလဲ ~ ကြိုးစားပေးသားပဲ။ 他呀，也在替你努力呢！

ဟယ်လီကော့ပတာ န၊ <he li kaw' p-ta> [英helicopter] 直

升飞机


ဟယ်လ်စင်ကီ / ဟဲလ်ဆင်ကီ န၊ <he l-sin ki / he: l-hsin ki> 赫尔辛基(芬兰首都)

ဟရုန်းကျမ်း န၊ <h-r-gon: kyan:> 缅甸星相学的一部著作
 ဟုတ် မသ၊ <hut> 咳嗽声

ဟွန်း I န၊ <hun:> [英 horn] 扩音喇叭，汽车喇叭 II ဒါ၊ <hun:> 哼！(表示蔑视)；က။ဆရာရိုက်သာရိုက်ပါ။ခ။ ~ -လက်သနခံလို့။ 甲：您尽管打吧！乙：哼，我还怕弄脏了我的手呢！

ဟွန်းဆံထုံး န၊ <hun: hs-don:> [英· 缅 horn + ဆံထုံး] 女子一种高发髻，状似喇叭

ဟွန်းတယော န၊ <hun: t-yaw:> [英· 缅 horn + တယော] 带喇叭的旧式提琴



ဟွန်းကယော

ဟွန်းတီး က၊ <hun: ti:> [英· 缅 horn + တီး] 鸣汽车喇叭

ဟွန်းနဲ့ န၊ <hun: hne:> [英· 缅 horn + နဲ့] 缅甸大口喷呐

ဟွန်းပေး က၊ <hun: pei:> 鸣喇叭

ဟွန်းအော်လန် န၊ <hun: aw lan> [英· 缅horn + အော်လန်] 车喇叭

၆

၆ န၊ <la'> 缅文第三十二个字母，名称为 ငွေကြိး

| ငွေကြိး န၊ <la' gyi:> 缅文字母 ၆ 的名称

၁

၁ I န၊ <a'> ① 缅文第三十三个字母 ② 缅文二十二个元音中的第一个元音 II က၊ <a'> ① 哑；变哑巴；တလကျော်အပြင်းဖျားပြီး ~ သွားတာပါ။ 发了一个多月烧，变成哑巴了。② 声音嘶哑，声音不清脆；ဤဒဂိုင်း ~ သည်။

这块银元响声不脆。/ အသံ ~ သည်။ 声音嘶哑。/ ခရာ ~ သည်။ 喇叭声哑了。③ (由于一时激动) 说不出话来；တွေ့တွေ့ပြင်းကျန်တော်တို့နှစ်ယောက်စလုံး ~ နေကြသည်။ 我们一见面都说不出话来了。④ 停滞；ဒီတိုင်းပြည်ရဲ့အရပ်သုံး